



**အဆိုပြုထားသည့် အမြတ်ဝေစု၊ အစုရှယ်ယာရှင်အဖြစ် အတည်ပြုမည့်ရက်နှင့် အမြတ်ဝေစုခံစားခွင့် မရှိသော အစုရှယ်ယာဝယ်ယူသည့်ရက်အား အသိပေးကြေညာခြင်း။**

ဖတ်(စ်)မြန်မာအင်ဗက်(စ်)မန့်(စ်)ကုမ္ပဏီလီမိတက် (“ကုမ္ပဏီ” နှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီခွဲများ စုပေါင်း၍ “ကုမ္ပဏီအုပ်စု”) ဒါရိုက်တာအဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ (၉)ရက်နေ့ (“အမြတ်ဝေစု ခွဲပေးမည့် စာရင်းအတည်ပြုရက်”) (the “Record Day”) ရှိ ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ အစုရှယ်ယာရှင် စာရင်းအတိုင်း ၂၀၁၇ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်အတွက် အမြတ်ဝေစုထုတ်ပေးရန် ဆုံးဖြတ်ထားပါသည်။ ဒါရိုက်တာအဖွဲ့မှ အမြတ်ဝေစုကို အစုရှယ်ယာ တစ်စုလျှင် ကျပ် ၁၀၀/- နှင့် မူရင်းအစုရှယ်ယာ (၁၀)စုပိုင်ဆိုင် လျှင် “အပိုဆုအစုရှယ်ယာ” (fully-paid bonus shares) (၁) စု ထုတ်ပေးပေးရန် အဆိုပြုထားပါသည်။ အဆိုပါအမြတ်ဝေစုကို လာမည့် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးတွင် အတည်ပြု ပြီးပါက Record Day ၏ ည (၁၁)နာရီ (၅၉)မိနစ် မှာရှိသည့် အစုရှယ်ယာရှင် မှတ်တမ်းအတိုင်း ထုတ်ပေးမည်ဖြစ်ပါသည်။

YSX စာရင်းပေးချေရင်းလင်းမှု စနစ်အရ Record Day စာရင်းဝင်နိုင်ရန် အစုရှယ်ယာရှင်များအနေ နှင့် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ (၄)ရက်နေ့ (the “Last Day to Trade”) နောက်ဆုံးထား၍ အရောင်းအဝယ်ပြုလုပ်ရမည် ဖြစ်ပါသည်။ ထိုရက်နောက်ပိုင်းဖြစ်သည့် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ (၇)ရက် နေ့ (“အမြတ်ဝေစုခွဲပြီးနောက်ရက်”) (“the Ex-Day”) ရက်နေ့မှစ၍ အမြတ်ဝေစု မပါသည့် ဈေးနှုန်းဖြင့် YSX ဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်မည်ဖြစ်ပါသည်။ ထို့ကြောင့် (the “Last Day to Trade”) မတိုင်မီ အစုရှယ်ယာရောင်းချခဲ့လျှင် ရောင်းချခဲ့သည့် အစုရှယ်ယာအတွက် အမြတ်ဝေစုရရှိမည် မဟုတ်ပါ။

ငွေချေးသက်သေခံလက်မှတ်စာရင်း (Securities Account) မဖွင့်လှစ်ရသေးသော အစုရှယ်ယာရှင်များအနေဖြင့် ကုမ္ပဏီမှ ထိန်းသိမ်းထားသည့် အထူးစာရင်း (Special Account) မှ တဆင့် အဆိုပြုထားသည့် အမြတ်ဝေစုအား ရရှိနေမည် ဖြစ်ပါသည်။

သို့ဖြစ်၍ YSX တွင် ကုမ္ပဏီ၏ အစုရှယ်ယာများကို ဩဂုတ်လ (၇)ရက်မှ (၁၄)ရက်နေ့အထိ အရောင်းအဝယ်ရပ်ဆိုင်း ထားမည်ဖြစ်ပြီး ဩဂုတ်လ (၁၅)ရက်နေ့တွင် အစုရှယ်ယာအရောင်းအဝယ်ကို ပြန်လည်စတင်မည်ဖြစ်ပါသည်။

အထက်ပါကိစ္စရပ်နှင့်စပ်လျဉ်း၍ အရေးကြီးသောရက်များမှာ အောက်ပါအတိုင်းဖြစ်၍ အစုရှယ်ယာရှင်များအနေနှင့် ဝရပြုစေ လိုပါသည်။

အကြောင်းအရာ	ရက်စွဲ
နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကျင်းပမည့်ရက်	၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်
ရှယ်ယာအရောင်းအဝယ်ပြုရမည့် နောက်ဆုံးရက်	၂၀၁၇ ခုနှစ်၊ ဩဂုတ်လ (၄)ရက်
အမြတ်ဝေစု ခွဲပေးပြီး နောက်ရက်	၂၀၁၇ ခုနှစ်၊ ဩဂုတ်လ (၇)ရက်
အမြတ်ဝေစု ခွဲပေးမည့်စာရင်း အတည်ပြုရက်	၂၀၁၇ ခုနှစ်၊ ဩဂုတ်လ (၉)ရက်
ရှယ်ယာအရောင်းအဝယ် ရပ်ဆိုင်းထားမည့်ရက်	၂၀၁၇ ခုနှစ်၊ ဩဂုတ်လ (၇)ရက်မှ (၁၄)ရက်ထိ
အမြတ်ဝေစု ထုတ်ပေးမည့်ရက်	၂၀၁၇ ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်

**Bonus Share ထုတ်ဝေပေးခြင်းနှင့်ပတ်သက်၍ အထူးဂရုပြုရန်**

Bonus Share များကို တစ်စုလျှင် မူလတန်ဖိုး ကျပ် ၁၀၀၀/- ဖြင့် ထုတ်ဝေပေးမည်ဖြစ်ပြီး ကုမ္ပဏီ၏လက်ရှိ ထုတ်ဝေထားသော အစုရှယ်ယာများနှင့် အမျိုးအစားတူ ဖြစ်ပါသည်။ ယခုထုတ်ဝေမည့် Bonus Share များသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် အမြတ်ဝေစု ရရှိမည်မဟုတ်ဘဲ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှသာ အမြတ်ဝေစု ခံစားခွင့် ရရှိမည်ဖြစ်ပါသည်။ အဆိုပါ အစုရှယ်ယာထုတ်ဝေရာတွင် တစ်စိတ်တစ်ပိုင်းရှယ်ယာများ ထုတ်ဝေမည် မဟုတ်ပါ။ စားကြွင်းမပြတ်သော အစုရှယ်ယာများကို အနီးစပ်ဆုံးအရေအတွက်အထိ လျော့ချထုတ်ဝေပေးမည် ဖြစ်ပါသည်။ ဥပမာ အစုရှယ်ယာ (၅၅)စု ပိုင်ဆိုင်ပါက (၁၀)စု - (၁)စု အမျိုးအရ Bonus Share (၅)စုခံစားခွင့် ရှိပါမည်။

အစုရှယ်ယာရှင်များအနေဖြင့် (၁၀)လီစိတ်အချိုးညီစေရန် ရှယ်ယာများ ထပ်မံဝယ်ယူလိုပါက ဆောင်ရွက်နိုင်ပါသည်။ ထိုကဲ့သို့ ရှယ်ယာ ဝယ်ယူခြင်းကို (the "Last Day to Trade") မတိုင်မီဝယ်ယူမှသာ အဆိုပြု အမြတ်ငွေနှင့် Bonus Shares ကို ရရှိမည်ဖြစ်ပါသည်။ ကုမ္ပဏီအနေနှင့် YSX နှင့် သက်ဆိုင်ရာအစုရှယ်ယာရှင်များစာရင်းကို စိစစ်ပြီးချိန်တွင် ထုတ်ဝေမည့် စုစုပေါင်းရှယ်ယာအရေ အတွက်ကို ဆက်လက်ထုတ်ပြန်သွားပါမည်။

Bonus Share မည်သို့ ရရှိမည့်ဥပမာကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

Record Day ရှိ ပိုင်ဆိုင်သောအစုရှယ်ယာအရေအတွက်	ရရှိမည့် Bonus Share
၉	၀
၁၉	၁
၂၅	၂
၃၇	၃
၁၅၆	၁၅
၂၅၄၂	၂၅၄
၅၉၆၁	၅၉၆

ဒါရိုက်တာအဖွဲ့၏ အမိန့်အရ

ထွန်းထွန်း  
 အမှုဆောင်ဒါရိုက်တာ  
 ၂၀၁၇ ခုနှစ်၊ ဇွန်လ (၃၀)ရက်

**FIRST MYANMAR INVESTMENT CO., LTD.**  
 YSX Code 00001  
 FMI Centre, 10<sup>th</sup> Floor  
 380 Bogyoke Aung San Road  
 Yangon, Myanmar  
 Tel: (01) 240363  
[www.fmi.com.mm](http://www.fmi.com.mm)